

[တင်ဒါတင်သွင်းရာတွင် ပေးပို့လျှောက်ထားရမည့် လျှောက်လွှာပုံစံ (ဈေးနှုန်းလွှာမပါ)]

နေပြည်တော်စည်ပင်သာယာရေးကော်မတီ

ArcGIS Software အဆင့်မြှင့်တင်ခြင်းလုပ်ငန်း

(တင်ဒါအမှတ် 3 (T)/ eGov-NPTDC / 2019-2020)

အိတ်ဖွင့်တင်ဒါ (Open Tender)

- ၁။ လုပ်ငန်းအမည် -----
- ၂။ တင်ဒါသွင်းသူ အမည်/ရာထူး -----
- ၃။ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် -----
- ၄။ လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ -----
- ၅။ ကုမ္ပဏီအဖွဲ့အစည်း -----
 အမည်၊ လိပ်စာနှင့် ဆက်သွယ်ရန်ဖုန်း -----
- ၆။ လုပ်ငန်းဆောင်ရွက်မည့်အချိန်ကာလ -----
- ၇။ တင်ဒါစည်းကမ်းချက်များကို တိကျစွာလိုက်နာပါမည်ဟု ဝန်ခံကတိပြုပါသည်။

တင်ဒါတင်သွင်းသူ

လက်မှတ်

အမည်

ကုမ္ပဏီအဖွဲ့အစည်း.....

မှတ်ပုံတင်အမှတ်

အိတ်ဖွင့်တင်ဒါတင်သွင်းခွင့်လျှောက်လွှာ

အမှတ်စဉ်-

သို့

တင်ဒါစိစစ်ရွေးချယ်ရေးကြီးကြပ်မှုကော်မတီ

နေပြည်တော်စည်ပင်သာယာရေးကော်မတီ

နေပြည်တော်

လူကြီးမင်းခင်ဗျာ/ရှင့်

၁။ ကျွန်တော်/ကျွန်မသည် အိတ်ဖွင့်တင်ဒါတင်သွင်းမှုဆိုင်ရာ စာရွက်စာတမ်းများဖြစ်သော အိတ်ဖွင့်တင်ဒါ သွင်းရာတွင် လိုက်နာရမည့်အိတ်ဖွင့်တင်ဒါတင်သွင်းသူကို ညွှန်ကြားမှုများဆိုင်ရာ စာရွက်စာတမ်းများအိတ်ဖွင့် တင်ဒါပုံစံ BQ၊ အိတ်ဖွင့်တင်ဒါ စည်းကမ်းချက်များ၊ စံချိန် စံညွှန်းများကို ဖတ်ရှုနားလည်ပြီးဖြစ်ပါသည်။

၂။ ထိုသို့ ဖတ်ရှုသိရှိနားလည်ပြီး လုပ်ငန်းဆောင်ရွက်ရာတွင် ကုန်ကျမည့်စရိတ်အားလုံး ထည့်သွင်း တွက်ချက်ထားပါသည်။

၃။ အကယ်၍ ကျွန်တော်/ကျွန်မ၏ အိတ်ဖွင့်တင်ဒါကို ရွေးချယ်ခံရပါက ဌာနမှတရားဝင် အကြောင်းကြားစာ ရရှိပြီး (၇) ရက်အတွင်း တရားဝင်စာချုပ်ချုပ်ဆို၍ (၃)လအတွင်း ပစ္စည်းပေးသွင်း သွားမည်ဖြစ်ပါသည်။

၄။ ကျွန်တော်/ကျွန်မသည် အိတ်ဖွင့်တင်ဒါတင်သွင်းမှုဆိုင်ရာ ညွှန်ကြားချက်များနှင့် အိတ်ဖွင့်တင်ဒါ စည်းကမ်းများကို ဖတ်ရှုသိရှိနားလည်ပြီး လိုက်နာဆောင်ရွက်ရန် သဘောတူလက်ခံပါကြောင်း ဝန်ခံ ကတိပြုပါသည်။

ပူးတွဲ။ **အသေးစိတ် Specification များတွက်ချက်မှုဇယား**

လေးစားစွာဖြင့် -

လက်မှတ်

ဥက္ကဋ္ဌ/အုပ်ချုပ်မှုဒါရိုက်တာအမည်

ကုမ္ပဏီအမည်/လိပ်စာ

[တင်ဒါတင်သွင်းရာတွင် ပေးပို့လျှောက်ထားရမည့် လျှောက်လွှာပုံစံ (ဈေးနှုန်းလွှာမပါ)]

နေပြည်တော်စည်ပင်သာယာရေးကော်မတီ

ArcGIS Software အဆင့်မြှင့်တင်ခြင်းလုပ်ငန်း

(တင်ဒါအမှတ် 3 (T) / eGov-NPTDC / 2019-2020)

ArcGIS Software အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအတွက် Specification များ

အိတ်ဖွင့်တင်ဒါ (Open Tender)

Item No	Description
(a)	For ArcGIS Desktop (အသေးစိတ် Specification များ ဖော်ပြရမည်)
(b)	For ArcGIS Server (အသေးစိတ် Specification များ ဖော်ပြရမည်)
(c)	Professional Service (အသေးစိတ် Specification များ ဖော်ပြရမည်)

လက်မှတ်

ဥက္ကဋ္ဌ/အုပ်ချုပ်မှုဒါရိုက်တာအမည်

ကုမ္ပဏီအမည်/လိပ်စာ

[တင်ဒါရွေးချယ်မည့်နေ့တွင် ကိုယ်တိုင်ယူဆောင်လာရမည့် ဈေးနှုန်းလွှာနမူနာပုံစံ]

နေပြည်တော်စည်ပင်သာယာရေးကော်မတီ

ArcGIS Software အဆင့်မြှင့်တင်ခြင်းလုပ်ငန်း Specification များနှင့် ဈေးနှုန်းအဆိုပြုလွှာ

(တင်ဒါအမှတ် 3 (T)/ eGov-NPTDC / 2019-2020)

အိတ်ဖွင့်တင်ဒါ (Open Tender)

- ၁။ လုပ်ငန်းအမည် -----
- ၂။ တင်ဒါသွင်းသူ အမည်/ရာထူး -----
- ၃။ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် -----
- ၄။ လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ -----
- ၅။ ကုမ္ပဏီအဖွဲ့အစည်း -----
 အမည်၊ လိပ်စာနှင့် ဆက်သွယ်ရန်ဖုန်း -----
- ၆။ အဆိုပြုလုပ်ငန်းတန်ဖိုး(ကျပ်သန်း) -----
- ၇။ လုပ်ငန်းဆောင်ရွက်မည့်အချိန်ကာလ -----
- ၈။ တင်ဒါစည်းကမ်းချက်များကို တိကျစွာလိုက်နာပါမည်ဟု ဝန်ခံကတိပြုပါသည်။

တင်ဒါတင်သွင်းသူ

လက်မှတ်

အမည်

ကုမ္ပဏီအဖွဲ့အစည်း

မှတ်ပုံတင်အမှတ်

အိတ်ဖွင့်တင်ဒါတင်သွင်းခွင့်လျှောက်လွှာ

အမှတ်စဉ်-

သို့

တင်ဒါစိစစ်ရွေးချယ်ရေးကြီးကြပ်မှုကော်မတီ

နေပြည်တော်စည်ပင်သာယာရေးကော်မတီ

နေပြည်တော်

လူကြီးမင်းခင်ဗျာ/ရှင်

၁။ ကျွန်တော်/ကျွန်မသည် အိတ်ဖွင့်တင်ဒါတင်သွင်းမှုဆိုင်ရာ စာရွက်စာတမ်းများဖြစ်သော အိတ်ဖွင့်တင်ဒါ သွင်းရာတွင် လိုက်နာရမည့်အိတ်ဖွင့်တင်ဒါတင်သွင်းသူကို ညွှန်ကြားမှုများဆိုင်ရာ စာရွက်စာတမ်းများအိတ်ဖွင့် တင်ဒါ ပုံစံ BQ၊ အိတ်ဖွင့်တင်ဒါ စည်းကမ်းချက်များ၊ စံချိန် စံညွှန်းများကို ဖတ်ရှုနားလည်ပြီးဖြစ်ပါသည်။

၂။ ထိုသို့ ဖတ်ရှုသိရှိနားလည်ပြီး လုပ်ငန်းဆောင်ရွက်ရာတွင် ကုန်ကျမည့်စရိတ်အားလုံး ထည့်သွင်း တွက်ချက်ထားပါသည်။

၃။ ကျွန်တော်/ကျွန်မ၏ အပြည့်အစုံတွက်ချက်ထားသည့် အိတ်ဖွင့်တင်ဒါတန်ဖိုးငွေကျပ် ----- (ကျပ်ငွေ ----- တိတိ) ဖြစ်ပါသည်။

၄။ အကယ်၍ ကျွန်တော်/ကျွန်မ၏ အိတ်ဖွင့်တင်ဒါကို ရွေးချယ်ခံရပါက ဌာနမှတရားဝင် အကြောင်းကြားစာ ရရှိပြီး (၇) ရက်အတွင်း တရားဝင်စာချုပ်ချုပ်ဆို၍ (၃)လအတွင်း ပစ္စည်းပေးသွင်း သွားမည်ဖြစ်ပါသည်။

၅။ ကျွန်တော်/ကျွန်မသည် အိတ်ဖွင့်တင်ဒါတင်သွင်းမှုဆိုင်ရာ ညွှန်ကြားချက်များနှင့် အိတ်ဖွင့်တင်ဒါ စည်းကမ်းများကို ဖတ်ရှုသိရှိနားလည်ပြီး လိုက်နာဆောင်ရွက်ရန် သဘောတူလက်ခံပါကြောင်း ဝန်ခံ ကတိပြုပါသည်။

ပူးတွဲ။ အသေးစိတ် Specification နှင့် ဈေးနှုန်းတွက်ချက်မှုဇယား

လေးစားစွာဖြင့် -

လက်မှတ်

ဥက္ကဋ္ဌ/အုပ်ချုပ်မှုဒါရိုက်တာအမည်

ကုမ္ပဏီအမည်/လိပ်စာ

[တင်ဒါရွေးချယ်မည့်နေ့တွင် ကိုယ်တိုင်ယူဆောင်လာရမည့် ဈေးနှုန်းလွှာနမူနာပုံစံ]

နေပြည်တော်စည်ပင်သာယာရေးကော်မတီ

ArcGIS Software အဆင့်မြှင့်တင်ခြင်းလုပ်ငန်း Specification များနှင့် ဈေးနှုန်းအဆိုပြုလွှာ

(တင်ဒါအမှတ် 3 (T) / eGov-NPTDC / 2019-2020)

အိတ်ဖွင့်တင်ဒါ (Open Tender)

Item No	Description	Price
(a)	For ArcGIS Desktop (အသေးစိတ် Specification များ ဖော်ပြရမည်)	
(b)	For ArcGIS Server (အသေးစိတ် Specification များ ဖော်ပြရမည်)	
(c)	Professional Service (အသေးစိတ် Specification များ ဖော်ပြရမည်)	

လက်မှတ်

ဥက္ကဋ္ဌ/အုပ်ချုပ်မှုဒါရိုက်တာအမည်

ကုမ္ပဏီအမည်/လိပ်စာ

နေပြည်တော်စည်ပင်သာယာရေးကော်မတီ

ArcGIS Software အဆင့်မြှင့်တင်ခြင်းလုပ်ငန်း တင်ဒါစည်းကမ်းချက်များ

(တင်ဒါအမှတ် 3 (T)/ eGov-NPTDC / 2019-2020)

အိတ်ဖွင့်တင်ဒါ (Open Tender)

၁။ ArcGIS Software အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအတွက် နိုင်ငံသားလုပ်ငန်းရှင်များ အိတ်ဖွင့်တင်ဒါ တင်သွင်းခွင့်ရှိမည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါတင်သွင်းမည့် ကုမ္ပဏီ/အဖွဲ့အစည်းသည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် ကုမ္ပဏီမှတ်ပုံတင် သက်တမ်း ရှိရမည်။ အိတ်ဖွင့်တင်ဒါပုံစံတွင် သက်ဆိုင်ရာကုမ္ပဏီဥက္ကဋ္ဌ (သို့မဟုတ်) အုပ်ချုပ်မှုဒါရိုက်တာ မှ လက်မှတ် ရေးထိုးပေးပို့ရမည်။ တင်ဒါလျှောက်ထားသည့် ကုမ္ပဏီ/အဖွဲ့အစည်းမှ လွှဲအပ်ထားသော ကိုယ်စားလှယ်သည် ကိုယ်ရေးအချက်အလက်အပြည့်အစုံကို လိုင်စင်ခါတ်ပုံ(၃)ပုံ၊ နိုင်ငံသားစိစစ်ရေးကတ် နှင့်အတူ တင်ပြရမည်။

၂။ တင်ဒါတင်သွင်းရာတွင် ကုမ္ပဏီများမှ ဆောင်ရွက်လိုသောလုပ်ငန်းဆိုင်ရာ အချက်အလက်များ Detail Specification of Each နှင့် တင်သွင်းသည့် ကုမ္ပဏီနှင့် သက်ဆိုင်သော အချက်အလက်များ (ဈေးနှုန်းလွှာမပါ)ကိုသာ တင်သွင်းရန်ဖြစ်ပြီး သတ်မှတ်အရည်အချင်း အောင်မြင်မှုရှိသည့် တင်ဒါ လျှောက်လွှာတင်သွင်းသော ကုမ္ပဏီများသည် ဈေးနှုန်းအဆိုပြုလွှာအား တင်ဒါရွေးချယ်ပွဲ ပြုလုပ်မည့် နေ့ရက်၌ တင်ဒါပုံးထဲသို့ အများရှေ့မှောက်တွင် ထည့်သွင်းရမည်။ တင်ဒါရွေးချယ်ပွဲသို့ ကုမ္ပဏီမှ အဆုံးအဖြတ်ပေးနိုင်သူ ကိုယ်တိုင်တက်ရောက်ရမည်။

၃။ တင်ဒါခေါ်ယူထားသော လုပ်ငန်းများအတွက် ကုမ္ပဏီများမှ ပေးသွင်းလိုသည့် ပစ္စည်းများ၏ Type, Model, Brand, Country of Origin စသည်ဖြင့် ပြည့်စုံစွာ ထည့်သွင်းဖော်ပြရပါမည်။ ပစ္စည်း၏ အချက်အလက်များ Specification နှင့် တင်သွင်းသည့် ကုမ္ပဏီနှင့်သက်ဆိုင်သော အချက်အလက်များ (ဈေးနှုန်းလွှာမပါ) ကို (၂-၁-၂၀၂၀) ရက် (၁၆:၃၀) နာရီ နောက်ဆုံးထား၍ မြို့တော်ဝန်ရုံး၊ ပြည်တွင်း ပြည်ပဆက်ဆံရေးနှင့် စာရင်းအင်းထိန်းသိမ်းရေးဌာနခွဲသို့ တင်သွင်းရမည်။ အိတ်ဖွင့်တင်ဒါပုံစံများကို စာအိတ်ဖြင့် တင်သွင်းရမည်ဖြစ်ပြီး တင်ဒါပုံစံပေါ်တွင် ပြင်ဆင်ချက်များရှိပါက ပြင်ဆင်ချက်တိုင်းတွင် လက်မှတ်ထိုးရမည်။

၄။ တင်ဒါတင်သွင်းရာတွင် လုပ်ငန်းပြီးစီးအပ်နှံနိုင်မည့် အချိန်ကာလ အတိအကျ ဖော်ပြထားရမည်။ ကြေးနန်း၊ အမြန်ချောပို့၊ ဖက်စ်တို့ဖြင့်ပေးသွင်းလာသော တင်ဒါတင်သွင်းလွှာများကို လုံးဝ လက်ခံမည် မဟုတ်ပါ။ ကုမ္ပဏီမှ ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူကိုယ်တိုင် သတ်မှတ်နေ့ရက်အချိန်တွင် တင်ဒါ တင်သွင်းရမည့်နေ့ရက်၌ လာရောက်တင်သွင်းရမည်ဖြစ်သည်။ တင်ဒါအာမခံစဘော်ငွေကို ပြန်လည် ထုတ်ယူရာတွင်လည်း ကုမ္ပဏီမှ ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူကိုယ်တိုင် ထုတ်ယူရမည်။

၅။ ဈေးနှုန်းလွှာ၏ ဈေးနှုန်း တည်မြဲမှုကာလသည် တင်ဒါရွေးချယ်သည့် နေ့ရက်မှ (၃) လအတွင်း တည်မြဲမှုရှိစေရမည်။

၆။ လုပ်ငန်းအပ်နှံသည့်နေ့ရက်မှ (၁)နှစ်ကို အာမခံကာလအဖြစ် သတ်မှတ်မည်ဖြစ်ပြီး၊ အာမခံ ကာလ(၁)နှစ်အတွင်း လုပ်ငန်းအဆင်မပြေဖြစ်ခြင်း၊ ပစ္စည်းများ ပျက်စီးချို့ယွင်းခြင်းရှိပါက ကုမ္ပဏီမှ တာဝန်ယူ၍ ပြန်လည်ပြင်ဆင်ပေးရပါမည်။ Service ပေးနိုင်မှုနှင့် Warranty ပေးနိုင်မှုရှိရမည်။

၇။ အိတ်ဖွင့်တင်ဒါတင်သွင်းသော ကုမ္ပဏီသည် နိုင်ငံတော်သို့ အခွန်ပေးဆောင်ထားသည့် အခွန် ကြေးကျန်ကင်းရှင်းကြောင်းအား သက်ဆိုင်ရာပြည်တွင်းအခွန်များဦးစီးဌာန မှ ထောက်ခံချက် တင်ပြ နိုင်ရမည်။ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်တင်ပြနိုင်ခြင်းမရှိပါက တင်ဒါအား စစ်ဆေးရွေးချယ် မည် မဟုတ်ပါ။

၈။ ဆောင်ရွက်မည့်လုပ်ငန်း၏ Technical Specification နှင့် ကုမ္ပဏီနှင့် သက်ဆိုင်သည့် အချက်အလက်များ ပါဝင်သော တင်ဒါလျှောက်လွှာတင်ပြရာတွင် အောက်ပါ အချက်အလက် များအား ပူးတွဲတင်ပြရမည်-

- (က) အိတ်ဖွင့်တင်ဒါလျှောက်လွှာ၊
- (ခ) ကုမ္ပဏီ/အဖွဲ့အစည်းမှတ်ပုံတင်မိတ္တူ၊
- (ဂ) သက်ဆိုင်ရာပြည်တွင်းအခွန်များဦးစီးဌာနမှ ကုမ္ပဏီ၏အခွန်ကင်းရှင်းကြောင်း ထောက်ခံစာ၊
- (ဃ) ArcGIS Software အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်မည့်လုပ်ငန်းအဆင့်ဆင့်နှင့် လုပ်ငန်းတွင် လိုအပ်မည့်ပစ္စည်းများနှင့်စပ်လျဉ်း၍ ခေါင်းစဉ်အလိုက် ဈေးနှုန်းမပါသော အသေးစိတ် တွက်ချက်မှုများ။
- (င) ကုမ္ပဏီ၏ အလားတူဆောင်ရွက်ခဲ့ဖူးသော လုပ်ငန်းအတွေ့အကြုံများ၊
- (စ) လာရောက်လျှောက်ထားသည့် ကုမ္ပဏီသည် ကုမ္ပဏီအသစ်ဖြစ်ပါက ကြိုတင်ဝင်ငွေခွန် ပေးဆောင်ပြီး ဖြစ်ရမည်။

ArcGIS Software အဆင့်မြှင့်တင်ခြင်းလုပ်ငန်း အတွက် တင်ဒါခံချိန်စံညွှန်းများ

၉။ ArcGIS Software အဆင့်မြှင့်တင်ခြင်းလုပ်ငန်းတင်ဒါယှဉ်ပြိုင်မှုအတွက် အောက်ပါ Specification များနှင့်အညီ တင်သွင်းရမည်-

Item No	Description
(a)	For ArcGIS Desktop <ul style="list-style-type: none"> - Annual Maintenance Fee of ArcGIS Desktop Standard (for 2 years) - Upgrade of ArcGIS: Desktop Standard to Arc GIS Desktop Advanced

Item No	Description
	<ul style="list-style-type: none"> - ArcGIS 3D Analyst Extension - ArcGIS Spatial Analyst Extension - ArcGIS Network Analyst Extension
(b)	<p>For ArcGIS Server</p> <ul style="list-style-type: none"> - Annual Maintenance Fee of ArcGIS Server Basic (4Core) (for 2 years) - Upgrade of ArcGIS Server Basic (4Core) to ArcGIS Server Standard (4Core)
(c)	<p>Professional Service</p> <p>ArcGIS Server Setup: ArcGIS Server Setup and IOC (Initial operating capability), Development for application</p> <ul style="list-style-type: none"> - Installation ArcGIS Server, Portal for ArcGIS - Configuration first app IOC (Initial operating capability) Development for application - Get requirement - Design - Build prototype by configure Ready to use App - Build final by configure Ready to use App - On the job training

ArcGIS Software အဆင့်မြှင့်တင်ခြင်းလုပ်ငန်း အတွက် ထည့်သွင်းစဉ်းစားရမည့် စံချိန်စံညွှန်းများ

၁၀။ တင်ဒါယှဉ်ပြိုင်မှုအတွက် အောက်ပါတို့ကို ထည့်သွင်းစဉ်းစားရမည်-

- (က) ကော်မတီတွင် လက်ရှိအသုံးပြုလျက်ရှိသည့် ArcGIS Desktop Version Standard အား ArcGIS Desktop Version Advanced သို့ ပြောင်းလဲအသုံးပြုနိုင်ရမည်။
- (ခ) ArcGIS Desktop Version Advanced တွင် 3D Analyst ၊ Spatial Analyst နှင့် Network Analyst တို့ ဆောင်ရွက်နိုင်ရမည်။
- (ဂ) ကော်မတီတွင် လက်ရှိအသုံးပြုလျက်ရှိသည့် ArcGIS Server Basic (4 Cores) အား ArcGIS Server Enterprise Version (4 Cores) သို့ ပြောင်းလဲ အသုံးပြုနိုင်ရမည်။

- (ဃ) ArcGIS Server Setup ပြုလုပ်ခြင်း၊ ArcGIS Portal တည်ဆောက်ခြင်း၊ Web browser များနှင့်တွဲဖက်အသုံးပြုခြင်းအပါအဝင် ကနဦးလိုအပ်သည့် Application များ ထည့်သွင်းခြင်းများ ပြုလုပ်ပေးရမည်။
- (င) ArcGIS Enterprise Standard နှင့်ပတ်သက်၍ ဌာနမှ ဆောင်ရွက်လိုသည့် Sample Layer တစ်ခုအား အများပြည်သူများ ဝင်ရောက်ကြည့်ရှုခွင့်ပြုခြင်း၊ အချက်အလက်များပြုပြင်နိုင်ရန် User Level ခွဲခြားခြင်း စသည်တို့ကို Sample Prototype တည်ဆောက်ပေးရမည်။
- (စ) ArcGIS Desktop Version Standard နှင့် ArcGIS Enterprise Standard တို့ ချိတ်ဆက်အသုံးပြုခြင်း၊ Sample Prototype Layer တည်ဆောက်ခြင်း၊ 3D Analyst ပြုလုပ်ခြင်း၊ Spatial Analyst ပြုလုပ်ခြင်းနှင့် Network Analyst ပြုလုပ်ခြင်း စသည်တို့အား Job Training ပြုလုပ်ပေးရမည်။
- (ဆ) 2D၊ 3D မြေပုံများကို Web Map များ ပြုလုပ်နိုင်ရမည်ဖြစ်ပြီး အဆိုပါ Web Map များအား Windows၊ Android၊ iOS device များ အသုံးပြု၍ data ကောက်ခံခြင်းကို online ၊ offline နှစ်မျိုးလုံးဖြင့် ဆောင်ရွက်နိုင်ရန်နှင့် ကောက်ခံရရှိသော data များအား နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ data center သို့ အချိန်နှင့်တစ်ပြေးညီ ပေးပို့နိုင်သော စနစ်ဖြစ်ရမည်။
- (ဇ) Geospatial data များ ၊ Geospatial application များကို ကော်မတီရှိဌာနများမှ သတ်မှတ် user level အလိုက် မျှဝေသုံးစွဲနိုင်ရန် နှင့် နောင်တွင် ကော်မတီမှ ဆောင်ရွက်မည့် application များအတွက် API များ ထုတ်ပေးနိုင်ရမည်။
- (ဈ) ArcGIS Desktop Version နှင့် ArcGIS Enterprise Standard Software များ အသုံးပြုနိုင်ရန်အတွက် Training Plan ၊ သင်တန်းဆရာများ၊ သင်ထောက်ကူပစ္စည်းများ ဖြင့် ကော်မတီမှ ဝန်ထမ်းများအား လက်တွေ့သုံးစွဲနိုင်သည်အထိ Training ပေးရမည်။

၁၁။ ဈေးနှုန်းအဆိုပြုလွှာစာအိတ်တွင် ကုန်ကျစရိတ်အတွက် အောက်ပါခေါင်းစဉ်များအတိုင်း အသေးစိတ် တွက်ချက်ဖော်ပြရမည်-

- (က) ArcGIS Desktop Version Standard လိုင်စင်အား ArcGIS Desktop Version Advanced လိုင်စင်သို့ ပြောင်းလဲ အဆင့်မြှင့်တင်ခြင်း ကုန်ကျစရိတ်။
- (ခ) ArcGIS Server Basic (4 Cores) လိုင်စင်အား ArcGIS Server Enterprise Standard (4 Cores) လိုင်စင်သို့ အဆင့်မြှင့်တင်ခြင်း ကုန်ကျစရိတ်။
- (ဂ) 3D Analyst Tools ၊ Spatial Analyst Tools နှင့် Network Analyst Tools တို့အတွက် ကုန်ကျစရိတ်။
- (ဃ) Configuration, Installation and Training Charges ။

(c) Maintenance, Monitoring and Technical Support (For 1 year) ။

အာမခံနှင့်ငွေပေးချေခြင်း

၁၂။ အိတ်ဖွင့်တင်ဒါတင်သွင်းသည့် ကုမ္ပဏီ/အဖွဲ့အစည်းသည် တင်ဒါတင်သွင်းသည့်အချိန်၌ တင်ဒါ အာမခံစဘော်ငွေ(Deposit)အဖြစ် ငွေကျပ် (၁,၂၀၀,၀၀၀/-)ကို နေပြည်တော်စည်ပင်ဘဏ်လီမိတက် တွင် ငွေပေးအမိန့်လွှာ (Payment Order) ဖြင့် ထားရှိပြီး တင်ဒါလျှောက်လွှာနှင့်အတူ ပြန်လည် တင်ပြရမည်။ တင်ဒါအောင်မြင်သူအား အထောက်အထားအပြည့်အစုံဖြင့် (၇)ရက်အတွင်း ပြန်လည်ထုတ်ပေးသွားမည်။ တင်ဒါအောင်မြင်သူအား လုပ်ငန်းပြီးမြောက်မှုအာမခံ (Performance Bank Guarantee) လုပ်ငန်းတန်ဖိုး၏ (၅%) ပေးသွင်းပြီးချိန်တွင် ပြန်လည်ထုတ်ပေးမည်။

၁၃။ တင်ဒါအာမခံစဘော်ငွေ (Deposit) မပေးသွင်းသူများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။ အိတ်ဖွင့်တင်ဒါ နောက်ဆုံးလက်ခံမည့် (၂-၁-၂၀၂၀) ရက် (၁၆:၃၀) နာရီထက် နောက်ကျရောက်ရှိ လာသော အိတ်ဖွင့်တင်ဒါများကို တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့ မှ လုံးဝစဉ်းစားမည်မဟုတ်ပါ။

၁၄။ တင်ဒါအောင်မြင်သည့် ကုမ္ပဏီ/အဖွဲ့အစည်းသည် အောင်မြင်သောလုပ်ငန်းတန်ဖိုး၏ (၅%) ကို အာမခံငွေ (Performance Bank Guarantee) အဖြစ် နေပြည်တော်စည်ပင်ဘဏ်လီမိတက် (နေပြည်တော်) တွင် တင်ဒါအောင်မြင်ပြီး (၇) ရက်အတွင်း ပေးသွင်းရမည်။ အဆိုပါအာမခံငွေ (၅%) ကို Warranty ကာလ (၁) နှစ် ပြီးဆုံးပြီး နောက်မှသာ ပြန်လည်ထုတ်ယူခွင့်ပြုမည်။ သို့သော် (၁)နှစ်ပြည့်မြောက်ပြီးသော်လည်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ တာဝန်ပေးအပ်သော စာရင်းစစ် အဖွဲ့မှ စာရင်းစစ်ဆေးပြီးမှသာ လုပ်ငန်းပြီးမြောက်မှုအာမခံငွေ (၅%) (Performance Bank Guarantee) ကို ပြန်လည်ထုတ်ပေးမည်ဖြစ်သည်။

၁၅။ လုပ်ငန်းပြီးမြောက်မှုအာမခံငွေ (Performance Bank Guarantee) ကို တင်ဒါအောင်မြင်ပြီး (၇)ရက်အတွင်း ပေးသွင်းရန် ပျက်ကွက်ပါက တင်ဒါတင်သွင်းစဉ်ပေးသွင်းထားသော တင်ဒါအာမခံ စဘော်ငွေများအား နေပြည်တော်စည်ပင်သာယာရေးကော်မတီ ရန်ပုံငွေအဖြစ် ပြောင်းလဲသတ်မှတ်မည် ဖြစ်သည်။ လိုအပ်ပါက လုပ်ငန်းလုပ်ကိုင်ခွင့်ကို e-Government ဆိုင်ရာ နည်းပညာလုပ်ငန်းအပ်နှံရေး နှင့် ပစ္စည်းဝယ်ယူရေးတင်ဒါကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။

၁၆။ တင်ဒါအောင်မြင်သူအနေဖြင့် လုပ်ငန်းအားဆောင်ရွက်နိုင်ခြင်းမရှိဟု e-Government ဆိုင်ရာ နည်းပညာလုပ်ငန်းအပ်နှံရေးနှင့် ပစ္စည်းဝယ်ယူရေးတင်ဒါကော်မတီမှ သတ်မှတ်ဆုံးဖြတ်ပါက လုပ်ငန်း လုပ်ကိုင်ခွင့်ကို ရပ်ဆိုင်းမည်ဖြစ်ပြီး အခြားသင့်လျော်သူအား e-Government ဆိုင်ရာ နည်းပညာ လုပ်ငန်းအပ်နှံရေးနှင့် ပစ္စည်းဝယ်ယူရေး တင်ဒါကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ဆက်လက်ဆောင်ရွက် မည်ဖြစ်သည်။

၁၇။ စာချုပ်ချုပ်ဆိုပြီး (၁)ပတ်အတွင်း လုပ်ငန်းစတင်ဆောင်ရွက်ရမည်။ စာချုပ်ချုပ်ဆိုရာတွင် သတ်မှတ်ထားသော အခွန်အခများအားလုံးကို တင်ဒါအောင်မြင်သည့် လုပ်ငန်းလက်ခံသူမှကျခံရမည်။ စာချုပ်ချုပ်ဆိုပြီး (၃)လပြည့်သည့်နေ့ နောက်ဆုံးထား၍ လုပ်ငန်းအပ်နှံရမည်။ စံချိန်စံညွှန်းနှင့် ကိုက်ညီမှု ရှိ/မရှိ နေပြည်တော်စည်ပင်သာယာရေးကော်မတီ e-Government ဆိုင်ရာ အရည်အသွေး စစ်ဆေးရေးနှင့် လက်ခံရေးကော်မတီဖြင့် စစ်ဆေးလက်ခံမည်ဖြစ်ပြီး တင်ဒါတင်သွင်းစဉ်က စံချိန်စံညွှန်းအတိုင်းမဟုတ်ဘဲ ကွဲလွဲချက်များရှိပါက ပြန်လည်ဆောင်ရွက်ပေးရမည်ဖြစ်သည်။

၁၈။ နေပြည်တော်စည်ပင်သာယာရေးကော်မတီ e-Government ဆိုင်ရာ အရည်အသွေးစစ်ဆေးရေး နှင့် လက်ခံရေးကော်မတီ၏ စစ်ဆေးမှုအရ လုပ်ငန်းပြီးစီးမှုပမာဏအလိုက် ငွေပေးချေမည်။ ArcGIS Desktop Version Advanced License နှင့် ArcGIS Server Enterprise Standard (4 Cores) License Software များ Installation ပြုလုပ်ခြင်း လုပ်ငန်းပြီးစီးပါက ပထမအရစ်အနေဖြင့် လုပ်ငန်း တန်ဖိုး၏ (၇၀%) ပေးချေမည်ဖြစ်သည်။ လုပ်ငန်း(၁၀၀%)ပြီးစီးပါက ကျန်ရှိသည့်(၃၀%)ကို အပြေအကျ ပေးချေမည်ဖြစ်သည်။ နိုင်ငံတော်သို့ ပေးဆောင်ရမည့်ဝင်ငွေခွန်(၂%)၊ ကုန်သွယ် လုပ်ငန်းခွန်(၅%)နှင့် သီးခြားပေါ်ပေါက်လာသည့် ပေးဆောင်ရန် အခွန်အခများအားလုံးကို တင်ဒါအောင်မြင်သည့် လုပ်ငန်းလက်ခံသူမှ ပေးသွင်းရမည်။ အခွန်ပေးဆောင်ရာတွင် တည်ဆဲဥပဒေများ အတိုင်း လိုက်နာဆောင်ရွက်ရမည်။

၁၉။ လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ စာရင်းစစ်ချုပ်ရုံး၏ စာရင်းစစ်ဆေးမှုကို ရွေးချယ်ခံရသူ ကုမ္ပဏီ/ အဖွဲ့အစည်းမှ ပြီးပြတ်သည်အထိ အစစ်ဆေးခံရမည်။ လုပ်ငန်းအားလုံးပြီးစီး၍ လုပ်ငန်း လွှဲပြောင်း/လက်ခံဆောင်ရွက်ပြီးပါက သက်ဆိုင်ရာပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးမှုကို ခံယူခြင်း၊ စာရင်းစစ်ကန့်ကွက်ချက်၊ အကြံပြုချက်၊ ညွှန်ကြားချက်များအရ ပြန်လည်ပေးသွင်းရမည့် ငွေများနှင့် ဒဏ်ကြေးပေးဆောင်ရန်ရှိပါက ပေးဆောင်ရမည့်ဒဏ်ကြေးများ ပေးသွင်းခြင်းများအား တင်ဒါ ရွေးချယ်ခံရသည့် ကုမ္ပဏီမှ ကျခံပေးသွင်းရမည်။

၂၀။ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အတည်ပြုသတ်မှတ်ထားသည့် စာချုပ်စည်းကမ်း နှင့်အညီ လိုက်နာဆောင်ရွက်ရမည်။ တင်ဒါကော်မတီမှ အခါအားလျော်စွာ ထုတ်ပြန်ထားသည့် အခြား စည်းကမ်းညွှန်ကြားချက်များကိုလည်း အပြည့်အဝလိုက်နာဆောင်ရွက်ရမည်။

အထွေထွေ

၂၁။ အိတ်ဖွင့်တင်ဒါပါ တွက်ချက်မှုများကို တင်သွင်းသည့်ကုမ္ပဏီ/အဖွဲ့အစည်းမှ လုံးဝတာဝန်ယူ ရမည်။ (မှားယွင်းတွက်ချက်မှုများ၊ မှားယွင်းဖြည့်စွက်မှုများရှိပါက တွက်ချက်တင်သွင်းသည့် ကုမ္ပဏီ/ အဖွဲ့အစည်း၏ တာဝန်သာဖြစ်ပါသည်။)

၂၂။ သတ်မှတ်ရက်အတွင်း လုပ်ငန်းအပ်နှံနိုင်ခြင်းမရှိပါက နောက်ကျကြေးအဖြစ် တစ်ရက်လျှင် ဆောင်ရွက်ရန်ကျန်လုပ်ငန်းတန်ဖိုး၏ (၀.၀၁%) ကို ပေးဆောင်ရမည်။ နောက်ကျဒဏ်ကြေးအား

ရက်ပေါင်း (၃၀)ရက်အထိသာ ပေးဆောင်ခွင့်ပြုပြီး ထိုရက်ကျော်လွန်၍ လုပ်ငန်းဆောင်ရွက်ပြီးစီး အပ်နှံနိုင်မှုမရှိခြင်း၊ လုပ်ငန်းဆောင်ရွက်ရန် ပျက်ကွက်ခြင်းတို့ ဖြစ်ပေါ်ပါက နေပြည်တော်စည်ပင် သာယာရေး ကော်မတီ e-Government ဆိုင်ရာ နည်းပညာလုပ်ငန်းအပ်နှံရေးနှင့် ပစ္စည်းဝယ်ယူရေး တင်ဒါကော်မတီ မှ လုပ်ငန်းအပ်နှံမှုကို ရပ်စဲမည်ဖြစ်ပြီး လုပ်ငန်းပြီးမြောက်မှု အာမခံငွေ (၅%) အား နေပြည်တော်စည်ပင်သာယာရေးကော်မတီ ရန်ပုံငွေအဖြစ် သိမ်းဆည်းမည် ဖြစ်သည့်အပြင် လုပ်ငန်းလုပ်ကိုင်ခွင့်ကို e-Government ဆိုင်ရာ နည်းပညာလုပ်ငန်းအပ်နှံရေးနှင့် ပစ္စည်းဝယ်ယူရေး တင်ဒါကော်မတီမှ ကော်မတီသို့တင်ပြပြီး ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ဆက်လက် ဆောင်ရွက်မည် ဖြစ်သည်။

၂၃။ e-Government ဆိုင်ရာ နည်းပညာလုပ်ငန်းအပ်နှံရေးနှင့် ပစ္စည်းဝယ်ယူရေး တင်ဒါကော်မတီ သည်အကျိုးအကြောင်းဖော်ပြ၍ ဈေးပြိုင်တင်သွင်းလွှာ ပယ်ဖျက်နိုင်ခွင့်ရှိသည်။ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်ထားသည့် စည်းကမ်းချက်များကိုဖောက်ဖျက်ပါက လုပ်ငန်း ပြီးမြောက်မှုအာမခံငွေအား နေပြည်တော်စည်ပင်သာယာရေးကော်မတီရန်ပုံငွေအဖြစ် သိမ်းဆည်းမည့် အပြင် နာမည်ပျက်စာရင်း ကြေညာခြင်းခံရမည်ဖြစ်ပြီး တည်ဆဲဥပဒေများအရ တရားစွဲဆိုခြင်းခံရမည်။

၂၄။ တင်ဒါတင်သွင်းသူသည် အခြားသိရှိလိုသောအချက်များရှိပါက နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၊ မြို့တော်ဝန်ရုံး၊ ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် စာရင်းအင်းထိန်းသိမ်းရေးဌာနခွဲ ဖုန်း- ၀၆၇-၃၄၃၂၃၄၁ နှင့် Urban Planning and GIS Team ဖုန်း-၀၆၇-၃၄၃၂၂၉၅ တို့သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။ စုံစမ်းမေးမြန်းခြင်း မရှိခဲ့သော တင်သွင်းသူသည် ဤစည်းကမ်းချက်များကို သိရှိ နားလည်ပြီး ဖြစ်သည်ဟု မှတ်ယူမည်ဖြစ်ပါသည်။

e-Government ဆိုင်ရာ နည်းပညာလုပ်ငန်းအပ်နှံရေးနှင့် ပစ္စည်းဝယ်ယူရေး တင်ဒါကော်မတီ